

# ရွတ်ဆိုရန်

## စောစော အိပ်ထ



စောစော အိပ်ထ ပြုကျင့်က  
တွင်းပ ကိုယ်ခန္ဓာ။

ရောဂါ ခပ်သိမ်း ရှောင်ခွာတိမ်း  
ကင်းငြိမ်း လွန်ချမ်းသာ။

ဥစ္စာ နေ ပေါကြွယ်ဝ  
ထွန်းပ ညဏ်ပညာ။